

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်



မြန်မာသံရုံး၊ စင်ကာပူမြို့

မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဝီဇာလျှောက်ထားရန် လမ်းညွှန်

မြန်မာသံရုံး၊ စင်ကာပူ၏ website ဖြစ်သည့်
www.myanmarembassy.sg တွင်လည်း ရယူနိုင်ပါသည်။

နေရာ၊ မြန်မာသံရုံး၊ စင်ကာပူမြို့

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာသံရုံး၊ စင်ကာပူမြို့

ပြည်ဝင်ဗီဇာ လျှောက်ထားရန် ဆောင်ရွက်ပုံအဆင့်ဆင့်

နိဒါန်း

၁။ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့လာရောက်၍ ပြည်ဝင်ဗီဇာလျှောက်ထားသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို သိရှိနိုင်စေရန် ရည်ရွယ်၍ တင်ပြထားခြင်းဖြစ်ပါသည်။

ပြည်ဝင်ဗီဇာရရှိရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်

- (က) အွန်လိုင်းမှ ရက်ချိန်းရယူခြင်း
- (ခ) ဗီဇာလျှောက်လွှာတင်သွင်းခြင်း
- (ဂ) ပြည်ဝင်ဗီဇာထုတ်ယူခြင်း

ဗီဇာခတန်ဖိုး

၂။ ဗီဇာအမျိုးအစားအလိုက် အောက်ပါအတိုင်း နှုန်းထားအသီးသီး သတ်မှတ်ထားပါသည်-

ခရီးသွားဗီဇာ	-	စင်ကာပူဒေါ်လာ	၃၅.၀၀
လူမှုရေးအလည်အပတ်ဗီဇာ	-	စင်ကာပူဒေါ်လာ	၆၅.၀၀
လုပ်ငန်းဗီဇာ	-	စင်ကာပူဒေါ်လာ	၆၅.၀၀
အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာ	-	စင်ကာပူဒေါ်လာ	၃၀၀.၀၀
တရားအားထုတ်ခွင့်ဗီဇာ	-	စင်ကာပူဒေါ်လာ	၆၅.၀၀

အွန်လိုင်းမှ ရက်ချိန်းရယူခြင်း

၃။ ဗီဇာရယူရန်အတွက် Online Appointment ကို မြန်မာသံရုံး၊ စင်ကာပူမြို့၏ website ဖြစ်သည့် www.myanmarembassy.sg တွင် online စနစ်ဖြင့် မည်သူမဆို ရယူနိုင်ပါသည်။ Appointment ရရှိသည့်နေ့တွင် လာရောက်ရန်ဖြစ်ပြီး စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိပါက အလုပ်လုပ်ရက် (၁)ရက်အတွင်း ဗီဇာ ရယူနိုင်ပါသည်။

ပြည်ဝင်ဗီဇာ လျှောက်ထားရန် အခြေခံလိုအပ်ချက်များ

- အွန်လိုင်းမှရယူနိုင်သည့် လျှောက်လွှာစာရွက်ပေါ်တွင် ပြည့်စုံစွာရေးသား ဖြည့်စွက်၍ လက်မှတ်ရေးထိုးရန်။
 - (၆)လအတွင်း နောက်ခံအဖြူဖြင့် ရိုက်ကူးထား သော ဓာတ်ပုံ (၂)ပုံ ပူးတွဲ၍ ပေးရန်။
 - လျှောက်ထားသူ၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် နိုင်ငံသားကဒ်မိတ္တူ (ဥပမာ-IC/ PR/ EP/ Student Pass) နှင့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်း အထောက်အထား(Birth Certificate) တင်ပြရန်။
 - နိုင်ငံကူး လက်မှတ်မူရင်းနှင့် မိတ္တူ တင်ပြရန်။
- (နိုင်ငံကူးလက်မှတ်သည် အနည်းဆုံး (၆)လသက်တမ်း နှင့် ဗီဇာစတင်ကာကပ်ရန် အတွက် အနည်းဆုံး စာမျက်နှာ(၂)မျက်နှာ အပြည့် ကျန်ရှိရပါမည်။)
- VISA အမျိုးအစား အပေါ်မူတည်၍ လိုအပ်သည့် စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရန်။

လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်

နံနက်ပိုင်းဆောင်ရွက်ရန်- နံနက် (၈:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ

ဗီဇာလျှောက်လွှာလက်ခံခြင်း

၄။ ဗီဇာလျှောက်ထားရန်အတွက် ရှေးဦးစွာ online စနစ်ဖြင့် ရက်ချိန်းရယူရန် လိုအပ်ပါသည်။ ရက်ချိန်းရရှိသည့်နေ့ရက်တွင် သံရုံးသို့နံနက်(၈:၃၀)နာရီ မပျက်မကွက်လာ ရောက်ရန်လိုအပ်ပြီး သံရုံးသို့ရောက်ရှိလာပါက ကောင်တာနံပါတ်(၈)နှင့် ကောင်တာနံပါတ်(၉) မှ Queue Number များ ခေါ်ယူသည့်အခါ ဗီဇာလျှောက်ထားရန် စာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်(မူရင်း)တင်ပြခြင်းကို ဆောင်ရွက်နိုင်ပါသည်။

(ထောက်ခံစာများ ပြုလုပ်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို အတုအပပြုလုပ်၍ တင်ပြခဲ့ပြီး၊ လိမ်ညာလျှောက်ထားကြောင်း စိစစ်ဖော်ထုတ်တွေ့ရှိပါက တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအရ အရေးယူခံရမည် ဖြစ်ကြောင်း ကြိုတင် အသိပေးပါသည်။)

၅။ ကောင်တာနံပါတ်(၈)နှင့် ကောင်တာနံပါတ်(၉)မှ ဝန်ဆောင်မှုပေးနေသည့် Queue Number များကို နားနေဆောင်ရှိ Queue Board များတွင် ပြသထားပြီး မိမိ၏ Queue Number ခေါ်ယူသည့်အခါ သက်ဆိုင်ရာကောင်တာသို့ သွားရောက်ရန်ဖြစ်ပြီး မိမိ၏ Queue Number အလှည့်မတိုင်မီ သံရုံးရှိနားနေဆောင်များတွင် သက်တောင့်သက်သာ အနားယူ စောင့်ဆိုင်းနိုင်ပါသည်။

(မြန်မာနိုင်ငံပြည်ဝင်ဗီဇာ မရရှိသေးသည့်ကာလ၌ အချိန်၊ နေ့ရက်တိကျစွာ သတ်မှတ်ထားပြီး သော လေယာဉ်လက်မှတ်ဖြစ်စေ၊ ပြောင်းလဲ၍မရနိုင်သော ခရီးသွားအစီအစဉ်များဖြစ်စေ ကြိုတင်၍ မပြုလုပ်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

Tourist Visa လျှောက်ထားခြင်း

၆။ **Tourist Visa** လျှောက်ထားလိုသူများအနေဖြင့် ဤသံရုံး(သို့မဟုတ်) သံရုံး၏ အင်တာနက်စာမျက်နှာတွင်ရရှိနိုင်သည့် ဗီဇာလျှောက်လွှာပေါ်တွင် ပြည့်စုံစွာဖြည့်စွက်၍ အဆိုပါ လျှောက်လွှာစာရွက်(မူရင်း)ပေါ်တွင် (၆)လအတွင်း နောက်ခံအဖြူဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ (၂)ပုံကပ်ပြီး ကိုယ်တိုင်လက်မှတ်ရေးရပါမည်။ ဗီဇာခွင့်ပြုသည့်နေ့မှစ၍ (၃)လအတွင်း မြန်မာ နိုင်ငံသို့ သွားရောက်နိုင်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှစ၍ (၂၈)ရက်တိတိ နေ ထိုင်ခွင့်ရှိပြီး သက်တမ်း ထပ်မံတိုး၍ မရပါ။ လျှောက်ထားသူသည်

- Online မှ ကြိုတင်ရယူထားသည့် Queue Number ပါဝင်သည့်စာရွက်
- Passport (သက်တမ်း (၆)လ နှင့် စာမျက်နှာ(၂)မျက်နှာ အနည်းဆုံးကျန်ရှိရပါမည်)
- Passport မိတ္တူ
- နိုင်ငံသားကဒ်မိတ္တူ (IC/ PR/ EP/ Student Pass/ White Card)
- အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်းအထောက်အထား(Birth Certificate)
- အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ၎င်းအလုပ်အကိုင်ကို ဖော်ပြသည့် Business/ Name Card
- လျှောက်ထားသူ၏ အချက်အလက်များအပေါ်မူတည်၍ လိုအပ်ပါက အခြားသော စာရွက် စာတမ်းများကို ထပ်မံ တောင်းခံမည်ဖြစ်ပါသည်။

၇။ ဗီဇာခမှာ စင်ကာပူဒေါ်လာ(၃၅)ဒေါ်လာဖြစ်ပါသည်။ အလုပ်လုပ်ချိန် ရုံးဖွင့်ရက် (၁)ရက် ကြာမြင့်မည်ဖြစ်ပြီး ဗီဇာလျှောက်လွှာပါအချက်အလက်များ မှန်ကန်မှုမရှိပါက ပြည်ဝင် ဗီဇာထုတ်ပေးရန် ငြင်းပယ်ခံရမည်ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက စင်ကာပူမြို့ မြန်မာသံရုံး၏ အင်တာနက် စာမျက်နှာဖြစ်သည့် [www.myanmar embassy.sg](http://www.myanmarembassy.sg) တွင် ကြည့်ရှုနိုင်ပါသည်။

Business Visa လျှောက်ထားခြင်း

၈။ **Business Visa** လျှောက်ထားလိုသူများအနေဖြင့် ဤသံရုံး(သို့မဟုတ်) သံရုံး၏ အင်တာနက်စာမျက်နှာတွင်ရရှိနိုင်သည့် ဗီဇာလျှောက်လွှာပေါ်တွင် ပြည့်စုံစွာဖြည့်စွက်၍ အဆိုပါ လျှောက်လွှာစာရွက်(မူရင်း)ပေါ်တွင် (၆)လအတွင်းနောက်ခံအဖြူဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ (၂)ပုံ ကပ်ပြီး ကိုယ်တိုင်လက်မှတ်ရေးရပါမည်။ လျှောက်ထားသူသည်

- Online မှ ကြိုတင်ရယူထားသည့် Queue Number ပါဝင်သည့်စာရွက်
- Passport (သက်တမ်း (၆)လ နှင့် စာမျက်နှာ(၂)မျက်နှာ အနည်းဆုံးကျန်ရှိရပါမည်)
- Passport မိတ္တူ

- နိုင်ငံသားကဒ်မိတ္တူ(ဥပမာ - IC/ PR/ EP/ Student Pass/ White Card)
- အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်းအထောက်အထား(Birth Certificate)
- အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ၎င်းအလုပ်အကိုင်ကို ဖော်ပြသည့် Business/ Name Card
- မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ/အဖွဲ့အစည်း၏ဖိတ်ကြားစာ(မူရင်း) နှင့်
- စင်ကာပူနိုင်ငံဘက်မှ ကုမ္ပဏီ/အဖွဲ့အစည်း၏ ထောက်ခံစာ(မူရင်း) တို့ကို ယူဆောင်လာရပါမည်။

၉။ လျှောက်ထားသူ၏ အချက်အလက်များအပေါ်တွင်မူတည်၍ လိုအပ်ပါက အခြားသော စာရွက်စာတမ်းအချက်အလက်များကို ထပ်မံ တောင်းခံမည်ဖြစ်ပါသည်။

၁၀။ ဗီဇာထုတ်ပေးသည့်နေ့မှစ၍ (၃)လအတွင်း မြန်မာနိုင်ငံသို့သွားရောက်နိုင်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှစ၍ ရက်ပေါင်း(၇၀)တိတိ နေထိုင်ခွင့်ရှိပါသည်။ ဗီဇာခမာ စင်ကာပူဒေါ်လာ(၆၅)ဒေါ်လာဖြစ်ပါသည်။ အလုပ်လုပ်ချိန် ရုံးဖွင့်ရက်(၁)ရက် ကြာမြင့်မည် ဖြစ်ပြီး ဗီဇာလျှောက်လွှာပါ အချက်အလက်များ မှန်ကန်မှုမရှိသည်ကို တွေ့ရှိရပါက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းပယ်ခံရမည်ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက စင်ကာပူမြို့၊ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် www.myanmarembassy.sg တွင်ကြည့်ရှုနိုင်ပါသည်။

Multiple Journey(s) Visa လျှောက်ထားခြင်း

၁၁။ Multiple Journey(s) Visa သည် လုပ်ငန်းဗီဇာအမျိုးအစား အောက်တွင်သာ လျှောက်ထားနိုင်ပါသည်။ မြန်မာနိုင်ငံသို့(၁)နှစ်အတွင်း လုပ်ငန်းဗီဇာဖြင့် အနည်းဆုံး(၃)ကြိမ် သွားရောက်ခဲ့ပြီး မြန်မာသံရုံး၊ စင်ကာပူတွင် Business Visa (Single) အနည်းဆုံးတစ်ကြိမ် ရယူခဲ့ဖူးသူဖြစ်ပါက (၆)လသက်တမ်းရှိသည့် အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာအား လျှောက်ထားနိုင်ပါသည်။ (၆)လသက်တမ်းရှိ အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာရရှိပြီးပါက (၁)နှစ်သက်တမ်းရှိသည့် အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုပေးပါရန် မြန်မာနိုင်ငံဖက်မှ ဖိတ်ကြားစာနှင့် စေလွှတ်သူဖက်မှ ထောက်ခံစာများပေါ်တွင် ဖော်ပြလျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည်

- Online မှ ကြိုတင်ရယူထားသည့် Queue Number ပါဝင်သည့်စာရွက်
- Passport (သက်တမ်း (၆)လအထက် နှင့် စာမျက်နှာ(၂)မျက်နှာ အနည်းဆုံးကျန်ရှိရပါမည်)
- Passport မိတ္တူ
- နိုင်ငံသားကဒ်မိတ္တူ(ဥပမာ - IC/ PR/ EP)
- အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်းအထောက်အထား (Birth Certificate)
- အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ၎င်းအလုပ်အကိုင်ကို ဖော်ပြသည့် Business/ Name Card

- မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ/အဖွဲ့အစည်း၏ဖိတ်ကြားစာ (မူရင်း)နှင့်
- စင်ကာပူနိုင်ငံဘက်မှ ကုမ္ပဏီ/အဖွဲ့အစည်း၏ ထောက်ခံစာ (မူရင်း) တို့ကို ယူဆောင်လာရပါမည်။

၁၂။ လျှောက်ထားသူ၏ အချက်အလက်များအပေါ် မူတည်၍ လိုအပ်ပါက အခြားသော စာရွက်စာတမ်းများကို ထပ်မံတောင်းခံမည်ဖြစ်ပါသည်။

၁၃။ ဗီဇာသက်တမ်းမှာ ခွင့်ပြုသည့် ဗီဇာအမျိုးအစားပေါ်မူတည်၍ ဗီဇာထုတ်ပေးသည့်နေ့မှစ၍ (၆)လ နှင့် (၁) နှစ်အသီးသီး သက်တမ်းရှိပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှစ၍ (၇၀)ရက်တိတိ နေထိုင်ခွင့်ရှိပြီး လိုအပ်ပါက သက်တမ်းတိုးနိုင်ပါသည်။ ဗီဇာမှာ စင်ကာပူဒေါ်လာ(၃၀၀)ဖြစ်ပါသည်။ အလုပ်လုပ်ချိန်ရုံးဖွင့်ရက်(၁)ရက် ကြာမြင့်မည်ဖြစ်ပြီး ဗီဇာလျှောက်လွှာပါအချက်အလက်များ မှန်ကန်မှုမရှိပါက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် ငြင်းပယ်ခံရမည်ဖြစ်ပါသည်။

၁၄။ အသေးစိတ်သိလိုပါက စင်ကာပူမြို့၊ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် www.myanmarembassy.sg တွင်ကြည့်ရှုနိုင်ပါ သည်။

Social Visit Visa လျှောက်ထားခြင်း

၁၅။ လူမှုရေးအလည်အပတ်ဗီဇာ (Social Visit Visa) လျှောက်ထားလိုသူများသည် မြန်မာနိုင်ငံသားများနှင့် လက်ထပ်ထားသူများနှင့် ၎င်းတို့မှ မွေးဖွားသည့်သားသမီးများ၊ စင်ကာပူနိုင်ငံသားအဖြစ်ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်း/သားသမီးများ၊ မြန်မာနိုင်ငံသားမိဘတစ်ဦးဦးမှ မွေးဖွားလာသည့် နိုင်ငံခြားသားအဖြစ်ခံယူထားသူများသာ လျှောက်ထားနိုင်ပါသည်။

၁၆။ လူမှုရေးအလည်အပတ်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဤသံရုံး(သို့မဟုတ်) သံရုံး၏အင်တာနက်စာမျက်နှာတွင် ရရှိနိုင်သည့် ဗီဇာလျှောက်လွှာ နှင့် သတ်မှတ်ထားသည့် ကိုယ်ရေးရာဇဝင်ပုံစံကို ပြည့်စုံစွာ လက်မှတ်ရေးထိုးဖြည့်စွက်ရပါမည်။ ဖြည့်စွက်ထားသည့် ဗီဇာလျှောက်လွှာ(မူရင်း)ပေါ်တွင် (၆)လအတွင်းနောက်ခံအဖြူဖြင့် ရိုက်ကူးထားသောဓာတ်ပုံ(၃)ပုံ ကပ်ပြီး ကိုယ်တိုင် လက်မှတ်ရေးရပါမည်။ လျှောက်ထားသူများအနေဖြင့်

- Online မှ ကြိုတင်ရယူထားသည့် Queue Number ပါဝင်သည့်စာရွက်
- Passport (သက်တမ်း (၆)လ နှင့် စာမျက်နှာ(၂)မျက်နှာ အနည်းဆုံးကျန်ရှိရပါမည်)
- Passport မိတ္တူ
- နိုင်ငံသားကဒ်မိတ္တူ(ဥပမာ- IC/ PR/ EP/ Student Pass/ White card)
- အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်းအထောက်အထား(Birth Certificate)
- အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ၎င်းအလုပ်အကိုင်ကို ဖော်ပြသည့် Business/ Name Card

- မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသည့် နိုင်ငံခြားသားဖြစ်ပါက လက်ထပ်စာချုပ်မိတ္တူ
- မြန်မာနိုင်ငံသား မိဘမှမွေးဖွားလာသူဖြစ်ပါက ၎င်းတို့၏ဆက်နွယ်မှုကို ပြသနိုင်မည့် အထောက်အထားတစ်ခုခု စသည်တို့ကို ယူဆောင်လာရပါမည်။

၁၇။ လျှောက်ထားသူ၏ အချက်အလက်များအပေါ်မူတည်၍ လိုအပ်ပါက အခြားသော စာရွက်စာတမ်းများကို ထပ်မံ တောင်းခံမည်ဖြစ်ပါသည်။

၁၈။ ဗီဇာထုတ်ပေးသည့်နေ့မှစ၍ (၃)လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်ရောက်ရှိသည့်နေ့မှစ၍ (၂၈)ရက်တိတိ နေထိုင်ခွင့်ရှိပြီး ထပ်မံ သက်တမ်းတိုးနိုင်ပါသည်။ ဗီဇာခမှာ စင်ကာပူဒေါ်လာ(၆၅)ဒေါ်လာဖြစ်ပါသည်။ အလုပ်လုပ်ချိန် ရုံးဖွင့်ရက်(၁)ရက်ကြာမြင့်မည်ဖြစ်ပြီး ဗီဇာလျှောက်လွှာပါအချက်အလက်များ မှန်ကန်မှုမရှိပါက ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် ငြင်းပယ်ခံရမည်ဖြစ်ပါသည်။

၁၉။ နာရေးကိစ္စဖြင့် Social Visit Visa လျှောက်ထားသူများသည် မိဘ/ဆွေမျိုးမှ သေဆုံးကြောင်းစာ (သို့မဟုတ်) ဆေးရုံတက်နေရသော အထောက်အထား အပြည့်အစုံနှင့်အတူ လေယာဉ်ပျံလက်မှတ်တို့ကို ပူးတွဲ၍ တင်ပြလျှောက်ထားရပါမည်။

၂၀။ အသေးစိတ်သိလိုပါက စင်ကာပူမြို့၊ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် www.myanmarembassy.sg တွင်ကြည့်ရှု နိုင်ပါသည်။

Meditation Visa လျှောက်ထားခြင်း

၂၁။ Meditation Visa လျှောက်ထားရာတွင် ဤသံရုံး(သို့မဟုတ်)သံရုံး၏ အင်တာနက်စာမျက်နှာတွင် ရရှိနိုင်သည့် ဗီဇာလျှောက်လွှာ နှင့် သတ်မှတ်ထားသည့် ကိုယ်ရေးရာဇဝင်ပုံစံကို ပြည့်စုံစွာ လက်မှတ်ရေးထိုးဖြည့်စွက်ရပါမည်။ ဖြည့်စွက်ထားသည့် ဗီဇာလျှောက်လွှာ(မူရင်း) ပေါ်တွင် (၆)လအတွင်းနောက်ခံအဖြူဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ(၂)ပုံ ကပ်ပြီး ကိုယ်တိုင် လက်မှတ်ရေးရပါမည်။ လျှောက်ထားသူများအနေဖြင့်

- Online မှ ကြိုတင်ရယူထားသည့် Queue Number ပါဝင်သည့်စာရွက်
- Passport (သက်တမ်း (၆)လ နှင့် စာမျက်နှာ(၂)မျက်နှာ အနည်းဆုံးကျန်ရှိရပါမည်)
- Passport မိတ္တူ
- နိုင်ငံသားကဒ်မိတ္တူ (IC/ PR/ EP/ Student Pass/ White card)
- အသက်(၁၅)နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်းအထောက်အထား (Birth Certificate)
- အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ၎င်းအလုပ်အကိုင်ကိုဖော်ပြသည့် Business/Name Card
- မြန်မာနိုင်ငံရှိ တရားစခန်း၏ဖိတ်ခေါ်စာ(မူရင်း)တို့ကို ပူးတွဲ တင်ပြရပါမည်။

၂၂။ လျှောက်ထားသူ၏ အချက်အလက်များအပေါ် မူတည်၍ လိုအပ်ပါက အခြားသော စာရွက်စာတမ်းများကို ထပ်မံ တောင်းခံမည်ဖြစ်ပါသည်။

၂၃။ တရားအားထုတ်ခွင့်ဗီဇာရရှိသူသည် ဗီဇာထုတ်ပေးသည့်နေ့မှစ၍ (၃)လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှစ၍ ရက်ပေါင်း(၇၀) တိတိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး လိုအပ်ပါက သက်တမ်းတိုးနိုင်ပါသည်။ ဗီဇာခမာ စင်ကာပူ ဒေါ်လာ(၆၅)ဒေါ်လာ ဖြစ်ပါသည်။ အလုပ်လုပ်ချိန် ရုံးဖွင့်ရက်(၁)ရက် ကြာမြင့်မည်ဖြစ်ပြီး ဗီဇာ လျှောက်လွှာပါအချက်အလက်များ မှန်ကန်မှုမရှိပါက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် ငြင်းပယ် ခံရမည်ဖြစ်ပါသည်။

၂၄။ အသေးစိတ်သိလိုပါက စင်ကာပူမြို့၊ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာ ဖြစ်သည့် www.myanmarembassy.sg တွင်ကြည့်ရှုနိုင်ပါသည်။

ညနေပိုင်း ဆောင်ရွက်ရန် - ညနေ (၄:၃၀) နာရီမှ (၅:၃၀)နာရီအထိ
ဗီဇာထုတ်ပေးခြင်း

၂၅။ မနက်ပိုင်း ကောင်တာမှ ထုတ်ပေး ထားသည့် ငွေရပြေစာစာရွက်နှင့်အတူ မည်သူမဆို ညနေ (၄:၃၀) မှ (၅:၃၀) နာရီ အတွင်း သံရုံး၏ ကောင်တာနံပါတ်(၈)နှင့် ကောင်တာ(၉)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

=====

ဆိုက်ရောက်ဗီဇာ

ခွင့်ပြုမည့် ဗီဇာအမျိုးအစားများ၊ အခငွေနှင့်ခွင့်ပြုကာလ

ဗီဇာအမျိုးအစား	အခငွေ	ခွင့်ပြုကာလ
လုပ်ငန်းဗီဇာ	US\$ ၅၀	၇၀ ရက်
ပြည်ဝင်ဗီဇာ (အစည်းအဝေး/အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု)	US\$ ၄၀	၂၈ ရက်
ဖြတ်သန်းဗီဇာ	US\$ ၂၀	၂၄ နာရီ

ခွင့်ပြုမည့် အပြည်ပြည်ဆိုင်ရာလေဆိပ်

- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်

ဆိုက်ရောက်ဗီဇာခွင့်ပြုမည့်နိုင်ငံများ

စတင်ဆောင်ရွက်သည့်နေ့ရက် (၁၆-၂၀၁၂) (၂၆ နိုင်ငံ)

ဩစတြေးလျ	ပြင်သစ်	ဂျပန်	နော်ဝေ	ဆွစ်ဇာလန်	ဗီယက်နမ်
ဘရူနိုင်း	ဂျာမနီ	ကိုရီးယား	ဖိလစ်ပိုင်	ထိုင်ဝမ်	
ကမ္ဘောဒီးယား	အိန္ဒိယ	လာအို	စင်ကာပူ	ထိုင်း	
တရုတ်	အင်ဒိုနီးရှား	မလေးရှား	စပိန်	ဗြိတိန်	
ဒိန်းမတ်	အီတလီ	နယူးဇီလန်	ဆွီဒင်	အမေရိကန်	

စတင်ဆောင်ရွက်သည့်နေ့ရက် (၁-၂-၂၀၁၃) (၂၂ နိုင်ငံ)

ဩစတြီးယား	ချက်သမ္မတနိုင်ငံ	အိုင်ယာလန်	မော်လ်တာ	စလိုဗက်ကီးယား
ဘယ်ဂျီယံ	အက်စ်တိုးနီးယား	အစ္စရေး	နယ်သာလန်	စလိုဗေးနီးယား
ဘူလ်ဂေးရီးယား	ဖင်လန်	လက်ဗီးယား	ပိုလန်	
ကနေဒါ	ဂရိစ်	လစ်သူရေးနီးယား	ပေါ်တူဂီ	
ဆိုက်ပရပ်စ်	ဟန်ဂေရီ	လူဇင်ဘတ်	ရိုမေးနီးယား	

စတင်ဆောင်ရွက်သည့်နေ့ရက် (၁၈-၃-၂၀၁၃)

နီပေါ

စတင်ဆောင်ရွက်သည့်နေ့ရက် (၁-၇-၂၀၁၃)

ခရိုအေးရှား

ဆိုက်ရောက်ဗီဇာ (Visa On Arrival) အတွက် လိုက်နာရမည့် စည်းကမ်းများ

- ၁။ သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဖြစ်ရမည်။ Passport သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး (၆) လသက်တမ်း ကျန်ရှိရမည်။
- ၂။ လွန်ခဲ့သည့် (၆) လအတွင်းကရိုက်ကူးထားသည့် (၄ စင်တီမီတာ x ၆ စင်တီမီတာ) ရှိ ရောင်စုံဓါတ်ပုံ (၂) ပုံ အသင့်ယူဆောင်လာရမည်။
- ၃။ လုပ်ငန်းဗီဇာဖြင့် ကနဦးဝင်ရောက်မည့်သူများဖြစ်ပါက လျှောက်လွှာနှင့်အတူ တာဝန်ခံ ခေါ်ဆောင်သူ ကုမ္ပဏီ၏ ဖိတ်ခေါ်စာပါရှိရမည်။ (ထပ်တိုးနေထိုင်ခွင့်မပြု)
- ၄။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက လျှောက်လွှာနှင့်အတူ လုပ်ငန်း လုပ်ကိုင် နေသည့် ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း အထောက်အထားမိတ္တူ ပူးတွဲ တင်ပြ ရမည်။

- ၅။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက အလုပ်လုပ်ကိုင်သည့် စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ လုပ်ကိုင်သည့် ရာထူး စသည်တို့ကို ပြည့်စုံစွာ ဖော်ပြလျှောက်ထားရမည်။
- ၆။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက နေခွင့်သက်တမ်း တိုးမြှင့်လျှောက်ထားလိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် တည်ဆဲ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပါသည်။
- ၇။ ပြည်ဝင်ဗီဇဖြင့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနား တက်ရောက် မည့်သူများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားစာ ပူးတွဲ တင်ပြရမည်။
- ၈။ လျှောက်လွှာတွင်ဖော်ပြထားသော လုပ်ငန်းမှအပ အခြားမည်သည့်လုပ်ငန်းကိုမဆို အခဖြင့် ဖြစ်စေ၊ အခမဲ့ဖြစ်စေ လုပ်ကိုင်ခြင်းမပြုရ။
- ၉။ ဖြတ်သန်းဗီဇလျှောက်ထားသူသည် ခရီးလမ်းဆုံးနိုင်ငံသို့ သွားရောက်မည့် လေယာဉ် လက်မှတ် ပူးတွဲတင်ပြရမည်။
- ၁၀။ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ တရားဝင်ခွင့်ပြုထားသည့် စက်ရုံအလုပ်ရုံများ၊ နေအိမ် အဆောက်အဦများတွင် နေထိုင်ရမည်။ တည်းခိုမည့် လိပ်စာကို အတိအကျ ဖော်ပြ ရမည်။
- ၁၁။ မြန်မာနိုင်ငံအစိုးရအဖွဲ့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် အားလုံးကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုရမည်။
- ၁၂။ မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် (၇) နှစ်အောက် ကလေးများကို အခမဲ့ ပြည်ဝင်ခွင့်ပြုမည်။ သီးခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အသက် (၇) နှစ် အောက် ကလေးများ ခေါ်ဆောင်လာပါက သား/သမီးဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်ရမည်။
- ၁၃။ ကန့်သတ်နယ်မြေများသို့ ကြိုတင်ခွင့်ပြုချက်မပါရှိဘဲ သွားရောက်ခြင်းမပြုရ။
- ၁၄။ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်စဉ် ညအိပ်ရပ်နားသည့် တည်းခိုရာ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ စက်ရုံ အလုပ်ရုံ၊ နေအိမ်၊ ရုံးခန်းလိပ်စာများအား သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ သတင်းပို့ တင်ပြရမည်။

- ၁၅။ ပြည်ဝင်ခွင့်မပြုကြောင်း ဆုံးဖြတ်ခံရပါက မူလလိုက်ပါလာသည့် လေကြောင်းလိုင်း အစီအစဉ်ဖြင့် ထွက်ခွာလာသည့်နိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်။
- ၁၆။ ပြည်ဝင်ခွင့်ပြုခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှုစိစစ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမည်။
- ၁၇။ ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော www.mip.gov.mm တွင်လည်းကောင်း ထုတ်ယူ၍ ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေး ဌာနစိတ်တွင် တင်ပြလျှောက်ထားနိုင်သည်။

ရက်စွဲ ၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

ဗီဇာဌာန
မြန်မာသံရုံး
စင်ကာပူမြို့။